

လက်ရက်ထည် နဲ့ <let yet hte> 手工织的布,土布
လက်ရောက် ကျေး <let yaut> 送到手上
လက်ရောက်ကျူးလွှား ကျေး <let yaut kyu: lun> 行动上犯罪
လက်ရောက်မှု နဲ့ <let yaut hmu'> 行动上构成犯罪的事实
လက်ရိုက် နဲ့ <let yait> ①木槌儿,槌 ②春米用的棒槌
လက်ရိုက်ဆောက်ပုတ် နဲ့ <let yait hsaut pout> = လက်ရိုက်
လက်ရိုက်တုတ် နဲ့ <let yait dout> 木槌儿,圆木棒,杵
လက်ရှင်: I နဲ့ <let yin:> ①亲近的,可靠的: ~ တယ်
可靠的徒弟,亲信 ②枝干的根部: ဗုံးပျော် ~ ဦး
生长在枝干根部的香蕉(个头大) II နဲ့ <let yin:> 首次
押的赌金(与လက်ရှင်: 相对)
လက်ရှင်: ကြေး နဲ့ <let yin: gyei:> 首次押的赌金
လက်ရှင်: မှတ်တိုင် နဲ့ <let yin: hmat tain> (罕)赛马的起点,
起跑点
လက်ရှစ် နဲ့ <let yit> ①(佛塔顶部在反扣的钵状部分之上
的)环状浮雕 ②(喻)噱头
လက်ရည်စမ်: ကျေး <let yei san:> 试水平: ချစ်ကြည်ရေး ~
ကစားသည်။ 友谊对抗赛。
လက်ရည်တွေ့ပြင်တည်: ကျေး <let yei d-byin di:> = လက်ရော
ဌ်စီး
လက်ရည်တူ I နဲ့ <let yei tu> 能力相同 II နဲ့ <let yei du>
能力相同的人
လက်ရည်တက် ကျေး <let yei tet> 水平提高: ~သောစာရေးဆရာ
写作能力有提高的作家
• လက်ရည်ပြု ကျေး <let yei pya> 显身手
လက်ရှိုး နဲ့ <let yan:> (楼梯等)栏杆,扶手,回栏,牛车
上的栏杆(见လှည့်:图)
လက်ရှိုးတိုင် နဲ့ <let yan: dain> 栏杆柱子
လက်ရှိုး နဲ့ <let yeit> 手势,举止
လက်ရှိုးပြု နဲ့ <let yeit khyei yeit> 举止,手势: ~ ကို
ကြည့်ရမည်။ 须要察颜观色。/ ~ နှင့်ဝါတ်ရောကိုယ်ပါပြောဆို
နေကြသည်။ 指手划脚地谈得很起劲。
လက်ရှိုးပြု ကျေး <let yeit pya:> 做手势: ~ ရုံမှုနှင့်နားလည်
သည်။ 仅仅做一下手势就明白了。
လက်ရှိုးသေး နဲ့ <let yout thei:> 用手表演的傀儡(与牵线
傀儡相对)
လက်ရှိုးလက်ဆ နဲ့ <let yan: let hsa:> = လက်ဆ
လက်ရွှေး: I နဲ့ <let ywei:> 挑选出来的物品或人,选手
II နဲ့ <let ywei:> 精选的: ~ အေး 精选出来的米
လက်ရွှေးစင် နဲ့ <let ywei: zin:> 选手,种子选手,选出来的,
~ ညွှန်ပေါင်းအသင်း 联队
လက်ရွှေး ကျေး <let yun:> 害怕,畏缩不前
လက်ရှိုး I နဲ့ <let shi:> ①现有的,现存的: ~ ငွေရှင်းမလုံ
လောက်ပါ။ 现有的钱不够。②目前: ကဲ့? ~ အခြေအနေ

当前世界形势 II နဲ့ <let shi:> 有产者
လက်ရှိုးလက်ကိုင် နဲ့ <let shi' let kain> 现有的东西,抓在手
里的东西
လက်ရှုက် ကျေး <let shet> (要拿某物但对方不给)羞涩地缩
回了手: ပေးမည့်ဟာပေးလိုက်ပါ ~ သွားပါအေးမယ်။ 要给就
给了吧,否则人家会不好意思了。
လက်ရှုက်သည် နဲ့ <let shet the> = လက်ရှုစ်သည်
လက်ရှေ့ခွင့် ကျေး <let shaun> 躲避,逃避责任,撒手,避开:
~ ယင်တာဝါကင်းရော့တဲ့လား။ 撒手不管就没有责任了
吗? / ဤကိုစွိုး ~ ကြရန်ပြောဆိုကြသည်။ 都说大家不要
管这件事。
လက်ရှုစ်သည် နဲ့ <let shit the> 跳舞者
လက်ရှုည် နဲ့ <let shei> ①长袖: ~ အကျိုး 长袖衫 ②缅甸
人对福建籍华侨的称呼
လက်လီ နဲ့ <let li> 零售: ~ ဆိုင် 零售商店 / ~ ဈေး 零
售价 / ~ နှိုင်း 零售价
လက်လိမိတ် ကျေး <let li seit> ①仔细干 ②分多次干: ကြေး
တရာ့ကြပ်ကို ~ ၅၀၂၀၈၂၀၉။ 分多次偿还一百元债务。
လက်လေး: ကျေး <let lei:> (动作)迟慢,迟钝,手慢
လက်လေးသာ့ နဲ့ <let lei: dhit> ①四指宽 ② = ငါး
လက်လံ နဲ့ <let lan> 【纺】用以拉开经线的棍子
လက်လက် ကျေး <let let> 亮闪闪,闪烁: အကြပ် ~ ~ နှင့်
စိန်တုံးကလေးလျား 闪闪发光的钻石
လက်လက်တော် နဲ့ <let let taut> 闪闪发光
လက်လက်ထိန် နဲ့ <let let htein> 闪闪发亮,闪耀
လက်လည် နဲ့ <let le> 制作精巧,熟练
လက်လိပ် နဲ့ <let leit> 织布机上卷布的棍
လက်လိပ်တ် နဲ့ <let leit tan> = လက်လိပ်
လက်လိပ်ဓိုး ကျေး <let leit hto:> 把袈裟浸湿后卷起来在矮
凳上搓洗
လက်လုပ် နဲ့ <let lout> 手工做的,人造的: ~ မူး 手工
做的点心 / ~ ပန်း 手工做的花
လက်လုပ်ချဉ်း နဲ့ <let lout khyin> 用米汤或醋泡制的酸菜
或酸鱼虾
လက်လုပ်လက်ဘား နဲ့ <let lout let sa:> 靠自己劳动维持生
活者
လက်လုပ်သေနတ် နဲ့ <let lout th-nat> 土枪
လက်လိမ် နဲ့ <let lein> (古)擀面杖
အက်လော် နဲ့ <let le> = အက်ခေါ်
လက်လွတ် I ကျေး <let lut> ①丢失,丧失,放过,旁落: အွေး
ကောင်း ~ သွားတယ်။ 错过好机会。/ စည်းကမ်း ~ သည်။
无视纪律。/ တရား ~ သည်။ 毫无道理。/ သတ္တာ ~ သည်။ 丧
失警惕。②脱身,撒手,不用操心: သားတယောက်ကယူ.
ဒေါးသူ၊ အိမ်နှင့်ပြောစွဲသွားလို့ ~ သွားပြီ။ 一个儿子成家立业了,